

၅၀ <sein'> ①表示未来时的助词, 意为, 将使之……; ခုံစ်ရက်အတွင်းရ ~ မည်။ 七天内准使你得到。②表示忍心: ရေနစ်သူကိုလက်ပိုက်ကြည့်နေ ~ သူရှိပါသလား။ 难道真有人忍心见人溺水而不救吗?

၅၁ကန် ကော် <sein' g-ne:> 寒战, 寒噤: ကျောစဲ ~ ဖြစ်သွားမိတယ်။ 打了个寒战。

၅၂ကြောက် ကော် <sein' kyaut> 心惊胆寒, 毛骨悚然, 阴森可怕

၅၃ကျော် ကော် <sein' khyei> (古)庄重, 正经, 严肃, 肃穆, 寂静

၅၄ကျော်နား နား <sein' san> 泉

၅၅ကျော် ကော် <sein' zein'> 详细, 仔细, 饶有兴趣: ~ ရှာသည်။ 细看。

၅၆ကျော်တဲ့တဲ့ ကော် <sein' zein' ton' don'> 缓慢地

၅၇ကျော်လေးကေး ကော် <sein' zein' lei: lei:> = ၅၈ပြန်ပြောပြီ ၅၈ကျော် ကော် <sein' swe:> ①很有味道 ②脍炙人口

၅၉ကျော်ပူလဲ နား <sein' hsei: p-le:> 【植】睡菜属植物, 睡菜 Bogbean; buckbean

၆၀ကျော်ထတ် ကော် <sein' hsat> = ၆၁ဘာဝ် 半生不熟, 态度生硬

၆၁ကျော်တား နား <sein' daw:> ①沼泽地上的丛林 ②雨季中没入水中的灌木林

၆၂ကျော်ကဲ့ ကော် <sein' htwet> 渗出: ရေများကြော်ထဲမှ ~ လာပြီး သမီးချောင်းကလေး ဖြစ်လာသည်။ 水从地下渗出, 汇成溪流。

၆၃ကျော်ပေါ် နား <sein' baut> 过滤孔

၆၄ကျော် နား <sein' yei> ①渗出的水 ②沼泽地上的水

၆၅ကျော် ကော် <sein' win> ①渗入: ဥမ်ငလိုက်ခေါင်းတွင်းသို့ရေများနှုံး ~ လာသည်။ 水从墙壁渗入隧道内。②潜移默化 ③深入(群众): ကော်များကလည်းလည်သမားများအတွင်း ~ စည်းရုံးတွင်ရွှေးကြပါသည်။ 干部也深入农民中间开展组织活动。

၆၆ကျော်သာ့ရာ့ ၁၀ <sein' dhaw: hnha> 使……, 为了……: ပြော ~ 为了使他说……

၆၇ကျော်အေး ကော် <sein' ei:> 寒冷刺骨, 凛冽

၆၈ကျော်အိုး နား <sein' o:> 【化】过滤器, 滤水缸

၆၉ကျော် ကော် ①泡, 浸: ရေထဲ ~ ထားပါ။ 泡在水里吧! / ရွှေရည် ~ လက်ကောက် 镀金手镯 / ~ ဆေး 浸液, 泡剂 ②沉浸

၆၁၀ကျော်ပြောပြီ ကော် <sein zein pyei byei> = ၆၁၁ပြန်ပြောပြီ

၆၁၁ကျော် နား <sein zei:> 浸制的药水

၆၁၂ကျော်ပြောပြီ ကော် <sein byei n-byei> 慢吞吞地, 不慌不忙, 从容不迫: ကျွန်တော် ~ သော်မြန်နိမိသည်။ 我从容不迫地凝视着。/ သူသည်ထမင်းကို ~ စားနေသည်။ 他细嚼慢咽地吃着饭。

၆၁၃ကျော် နား <sein pin> = ၆၁၄ရည်

၆၁၄ကျော် နား <sein yei> 恶果(因不尊敬长辈而得恶报): ~ နား (迷信)由于受到报应而得的病

၆၁၅ကြောက် နား <sein yei gwet> 一种麻疯病

၆၁၆ကြောသုံး ကော် <sein yei thin> 应誓, 得到恶报

၆၁၇ကျော် နား <sein yei/ sein yi> 用糯米或棕榈糖汁加酵母酿成的酒

၆၈: နား ၁၀ <sein:> ①绿, 青, 碧绿 ②(果实)没有成熟, 生的: သရက်သီး ~ (未熟的)芒果 ③(木、竹等)未晾干: အိမ်ထောင်ပရိဘာဂကိုသစ် ~ နှင့်ပလုပ်နိုင်။ 不能用未晾干的木材做家具。/ ထင်း ~ 湿木柴 ④(食物)未煮熟, 或未煮过的: ဒီကြော်အေး ~ လားအကျက်လား။ 这鸡蛋是生的还是熟的? ⑤生疏, 陌生: ခုံကူး ~ နှစ်ယောက်လားတယ်။ 刚才来了两个陌生人。/ ဒီးပွားရေးဘာသာရပ်ဆိတာအောင် ~ နေသာဘာသာရပ်ဖြစ်သည်။ 经济对我们来说是很陌生的专业。⑥冷淡, 薄情, 见外: မမြှမ်းကသို့ ~ တာပဲကွာ့။ 玛妙米太薄情了。/ ရှင်ကုန်ရောင်နေတာတောင်အမိမိမင်တာတော် ~ လှုံးတယ်။ 来仰光都不到家里来, 太见外了。

၆၉ကျေား နား <sein: ga:> 冷淡, 无情, 薄情: ~ ရှင်စက်သည်။ 冷酷无情。

၆၁၀ကျေား ကော် <sein: kaw:> 剥碎, 刮

၆၁၁ကျေား ကော် <sein: khyin> (古)冷酷无情, 残酷

၆၁၂ကျေားငါးပါး နား <sein: za: ng-pi:> 虾酱, 也称 ပုဂ္ဂိုင်ငါးပါး

၆၁၃ကျေားဘီလူး နား <sein: za: b-lu:> 青面獠牙的恶魔

၆၁၄ကျေားဗုံး နား <sein: za: u> 凉薯 Pachyrhizus Angulatus, Rich Dolichos bulbosas (Chinese potato)

၆၁၅ကျော် နား <sein: saw> 生味, 腥味

၆၁၆ကျော် ကော် <sein: so> ①青绿, 苍翠, 葱茏: ~ ထူထပ်ဘာသ်တော်မြို့ ～ 葱茏茂密的森林 / ၆၁၇ကျော်စိုးရှိရှိသည်။ 绿油油, 苍郁。②有生味, 有腥味

၆၁၇ကျော်စားစား ကော် <sein: zein: sa: za:> = ၆၁၈ကျော်တိုးပါး

၆၁၈ကျော်စွဲနွဲနှုန်း ကော် <sein: zein: sun zun> 薄情, 冷淡: ~ ပြောသည်။ 待人冷淡。

၆၁၉ကျော်ထယ်ထယ် ကော် <sein: zein: hte de> 薄情, 冷淡: ဖော်ကြုံကဲ့သို့ ~ နေလှုံးသည့်အတွက် 因为父亲如此冷淡……

၆၂၀ကျော်ဆာ့ နား <sein: hsat> ①(态度)生硬, (东西)硬: ~ သော်ပြော်ဆာ့ ～ 硬的玉米粒 ②半生不熟

၆၂၁ကျော်ဆတ်ဆတ် ကော် <sein : hsat hsat> ①生硬地: ဒီကောင်မလေးကြော်မနဲး ~ နှစ်ထယ်မြို့နှီးကောင်းတယ်။ 这女孩态度生硬, 真可恶。②半生不熟: ထမင်း ~ ဖြစ်သည်စားရှုံးမကောင်း။ 夹生饭, 不好吃。

၆၂၂ကျော်ဆုံး ကော် <sein: hsun> (古)陌生, 生疏, 冷淡

၆၂၃ကျော်ဆိုး နား <sein: no> 深绿色, 苍翠